

LPS လှူဒါန်းပေးခြင်းကို ဟံဗ်ဗွီဖီတီ တက်ကစီဉ်ဒူးသွာ်ညါဖဲ 02/12/2021

လှူဒါန်းပေးခြင်းကို ဟံဗ်ဗွီဖီတီတဖာ်,

ဒ်အမုာ်ဝဲဒ်တုာ်ဒူးသွာ်နီဉ်ထီဉ်တခါအသီး ကိုတထီဉ်ဝဲဒ်ဖဲ မုာ်ဆဉ်/မုာ်တနံ၊ လါဖုာ်တြူအါရံ၊ ၁၅သီအနံ၊ န့ဉ်လီ၊ အဝဲအံမုာ်ဝဲဒ်ပုာ်မာ်တဖာ်ဖိ တာ်ရဲဉ်တက့၊ မုာ်နံလါ ကိုခဲလာ်အဂီၢ်န့ဉ်လီ၊

လှူဒါန်း-လဲနဲခဲးစတုာ် ကီၢ်ရဲဉ်ဟီဉ်ကဝီ၊ တာ်အိဉ်ဆူဉ်အိဉ်ချ့ဝဲက့၊ မာ်လီတံာ်က့၊ တာ်ထီဉ်တုာ်ဆူးတုာ်ဆါတုာ် ဘဉ်ယီဉ်အတုာ်ပနီဉ်အိဉ်ဝဲဒ်လါ “အဘီ” လါတနံအံဝဲအလီခဲန့ဉ်၊ ပမာ်သကိးတုာ်ဒီးအဝဲသွာ်လါတုာ်သမံ သမိး/ယုသွာ်ညါ တာ်ဆိတလဲတမံဂ့တမံဂ့လါပတုာ်ပူဖျးဒီးတုာ်ဘဉ်ယီဉ် တာ်သိဉ်တုာ်သီတုာ်ဘျာ်တဖာ်လါ တာ်မာ်အီသုတဖာ်၊ ပကဆဲးကျိးဆဲးကျါဒီးန့အသီကဒီးတဘျီလါအဘဉ်ယးဒီးတုာ်ဆိတလဲသွာ်တဖာ်န့ဉ် ဖဲ လါအဝဲသွာ်အိဉ်တုာ်လံဒီးတုာ်ဆါတဲာ်န့ဉ်လီ၊

တာ်ဆိတလဲအဂါတခါ လါတာ်အိဉ်ဆူဉ်အိဉ်ချ့ဝဲက့၊ ဘဉ်သွာ်သွာ်လါကမာ်ဘဉ်ဒီး/ကဒီးဘဉ်ဟံဉ်ဖီဖီတဖာ် မုာ်ဝဲတုာ်လိဉ်ဘဉ်ဝဲဒ်လါ တာ်ဟံလီဆိ/တာ်အိဉ်လီဆိ ခိဖျီလါတာ်ဒီးသတုာ်ဆါဘဉ်က့ဘဉ်ကံ ဖဲလါတာ်လဲ၊ တာ်က့လါထံဂါကီၢ်ဂါဝဲအလီခဲန့ဉ်လီ၊ နမုာ်ရဲဉ်ကျဲတုာ်လံလါနကဟးထီဉ်လါ အမဲရကါကီၢ်စာ်ဖိဉ်/ကီၢ်အ မဲရကါအချါန့ဉ်၊ ဝံသးစူဖးတုာ်ဂုာ်တုာ်ကျိလါအရူဒိဉ်လါအအိဉ်ဖျါလါတာ်ဖီလဲန့ဉ်တက့၊

တနံအံအလီပရ၊ email ပဉ်ယုာ်ဒီးတုာ်ဂုာ်တုာ်ကျိအရူဒိဉ်လါဟံဉ်ဖီဖီတဖာ်အဂီၢ်၊ ဖဲအံန့ဉ်အိဉ်ဒီးတုာ်ကွဲး ဖျါထီဉ်တုာ်ဂုာ်ခိဉ်တီလါကမာ်စာ်န့အဂီၢ်-

- ကိုဖီလံာ်နံဉ်လံာ်လါလါ လါဖုာ်တြူအါရံ၊ ၁၅-၂၆သီ
- တီထီကို ပုာ်ခွဲတီဒီးပုာ်တဆံခံတီဟဲက့ထီဉ်ကဒါက့ကိုလါတာ်ဆါကတီၢ်ပုာ်ပုာ် full-time လါအ နီၢ်ကစာ်သုဝဲန့ဉ်လီ၊
- တာ်ဆါကတီၢ်လါတာ်ဟံပနီဉ်အဝဲခဲကတုာ်- ၂၀၂၁-၂၂ တာ်မာ်လီမာ်ဒီးစါစုာ်/စါစိတုာ် တာ်ဆဲးလီ၊ မံအတုာ်ရဲဉ်တက့၊
- တာ်ဟ့ဉ်လီကလိတာ်အိဉ်လါပုာ်မာ်လီစါစုာ်တာ်ဖိလါအမာ်လိတာ်လါဟံဉ် ၁၀၀မျးကယာ်တဖာ်အဂီၢ်
- ၂၀၂၁ -၂၂ တီထီသဉ် Kindergarten တာ်ဆဲးလီမံ၊ ခဲအံအိးထီဉ်ဝဲဒ်လံ
- ၂၀၂၁ -၂၂ ကတီၢ်ဆိကို တာ်ပတံထီဉ်လံာ် ခဲအံအိးထီဉ်ဝဲဒ်လံ

- တပ်ကွေးကွေးကွေးလေး တပ်လဲတပ်ကွေးလေးထံဂါကီဂါ
- တပ်ဆိုင်ထွေးမေးလေးဟံပီပီတဖန်အဂီ

ကိုမိအလံာ်နံာ်လံာ်လါလါ လါဖုၤတြူၤအါရံၤ ၁၅-၂၆သီအဂီ

လါလါအီးကထိဘာ်, တပ်ကူာ်ဘာ်ကူာ်သ့ကမံးတံာ်မိာ်ပုာ်ဟံးန့ၢ်/တူာ်လိာ်တပ်ဆိတလဲသ့တဖန်လါကိုအလံာ်
နံာ်လံာ်လါ. နကထံာ်န့ၢ်ဒဲဒဲတပ်ဘိဘာ်ကဒါကွေးအလါအပဲၤဖဲ [student calendar here](#). တပ်ဘျးစဲအပူၤ.
လါတပ်ဖိလံာ်အံၤမ့ၢ်ဒဲဒဲကိုမိအလံာ်နံာ်လံာ်လါလါခါဆူညါခံန့ၢ်အဂီန့ၢ်လီၤ-

မုာ်ဆဲာ်/မုာ်တနံၤ, လါဖုၤတြူၤအါရံၤ ၁၅ သီ

- ကိုတထိာ်/ကိုတအိာ်လါကိုမိခဲလါာ်အဂီ, ကိုသရဲာ်/သရဲာ်မုာ်တပ်ရဲာ်တပ်ကျဲၤတပ်မလိအမုာ်နံၤ.
- တပ်တဟ့ၢ်လီၤဒဲဒဲတပ်အိာ်တပ်အီၤလါပုၤမလိမေးဖိးစီၤစုၤ/စါးစိတပ်ဖိအဂီဘာ်.

မုာ်ယုာ်/မုာ်ခံနံၤ, လါဖုၤတြူၤအါရံၤ ၁၆သီ

- ကိုထိာ်/တီၤသ့တဖန်အိာ်ဒဲဒဲလါကိုမိခဲလါာ်အဂီ.
- တီၤထိာ်- ကရူၢ် A န့ၢ်ဟဲထိာ်ကိုလါအနီၢ်ကစၢ်, ကရူၢ် B န့ၢ်မလိတပ်လါဟံာ် remote န့ၢ်လီၤ.
- တပ်ဟ့ၢ်နီၤလီၤတပ်အိာ်လါပုၤမလိစီၤစုၤ/စါးစိတပ်ဖိအဂီ

မုာ်ပျဲၤ/မုာ်သါနံၤ, လါဖုၤတြူၤအါရံၤ ၁၇သီ

- ကိုထိာ်/တီၤသ့တဖန်အိာ်ဒဲဒဲလါကိုမိခဲလါာ်အဂီ.
- တီၤထိာ်- ကရူၢ် A န့ၢ်ဟဲထိာ်ကိုလါအနီၢ်ကစၢ်, ကရူၢ် B န့ၢ်မလိတပ်လါဟံာ် remote န့ၢ်လီၤ.
(ကိုပျဲၤဆိ)

မုာ်လှံၤဖိး/မုာ်လှံၤနံၤ, လါဖုၤတြူၤအါရံၤ ၁၈သီ

- ကိုထိာ်/တီၤသ့တဖန်အိာ်ဒဲဒဲလါကိုမိခဲလါာ်အဂီ.
- တီၤထိာ်- ကရူၢ် B န့ၢ်ဟဲထိာ်ကိုလါအနီၢ်ကစၢ်, ကရူၢ် A န့ၢ်မလိတပ်လါဟံာ် remote န့ၢ်လီၤ.

မုခ်ဖိဖး/မုခ်ယဲးနံး, လါဖုးတြူအါရံး ၁၉သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လါကိုဖိခဲလါၣ်အဂီၢ်.
- တီးထီကို- ကရူၢ် B န့ၣ်ဟဲထီၣ်ကိုလါအနီၢ်ကစၢ်, ကရူၢ် A န့ၣ်မၤလိတၢ်လါဟံၣ် remote န့ၣ်လီၤ.

မုခ်ဆၣ်/မုခ်တနံး, လါဖုးတြူအါရံး ၂၂သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လါကိုဖိခဲလါၣ်အဂီၢ်.
- တီးထီကို- ကရူၢ် A န့ၣ်ဟဲထီၣ်ကိုလါအနီၢ်ကစၢ်, ကရူၢ် B န့ၣ်မၤလိတၢ်လါဟံၣ် remote န့ၣ်လီၤ.
- တၢ်ဟ့ၣ်နီၤလီၤတၢ်အိၣ်လါပုၤမၤလိစီၤစုၤ/စၢၤစိတၢ်ဖိတဖၣ်အဂီၢ်

မုခ်ယုၣ်/မုခ်ခံနံး, လါဖုးတြူအါရံး ၂၃သီ

- တီးဖိသၣ် K- စတီး- ကိုပျါဆိထီၣ် (PLC)
- ကတီးဆိကို- ကိုတထီၣ်/တီးသ့ၣ်တဖၣ်တအိၣ်ဘၣ်
- တီးထီကို- ကရူၢ် A န့ၣ်ဟဲထီၣ်ကိုလါအနီၢ်ကစၢ်, ကရူၢ် B န့ၣ်မၤလိတၢ်လါဟံၣ် remote န့ၣ်လီၤ.

မုခ်ပျဲး/မုခ်သာနံး, လါဖုးတြူအါရံး ၂၄ သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လါကိုဖိခဲလါၣ်အဂီၢ်.
- တီးထီကို- ကရူၢ် A န့ၣ်ဟဲထီၣ်ကိုလါအနီၢ်ကစၢ်, ကရူၢ် B န့ၣ်မၤလိတၢ်လါဟံၣ် remote န့ၣ်လီၤ.
(ကိုပျါဆိ)

မုခ်လှံးစါ/မုခ်လှံးနံး, လါဖုးတြူအါရံး ၂၅သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လါကိုဖိခဲလါၣ်အဂီၢ်.
- တီးထီကို- ကရူၢ် B န့ၣ်ဟဲထီၣ်ကိုလါအနီၢ်ကစၢ်, ကရူၢ် A န့ၣ်မၤလိတၢ်လါဟံၣ် remote န့ၣ်လီၤ.

မုခ်ဖိဖး/မုခ်ယဲးနံး, လါဖုးတြူအါရံး ၂၆သီ

- ကိုထီၣ်/တီးသ့ၣ်တဖၣ်အိၣ်ဝဲဒၣ်လါကိုဖိခဲလါၣ်အဂီၢ်.
- တီးထီကို- ကရူၢ် B န့ၣ်ဟဲထီၣ်ကိုလါအနီၢ်ကစၢ်, ကရူၢ် A န့ၣ်မၤလိတၢ်လါဟံၣ် remote န့ၣ်လီၤ.

တီထီကို ပုၤခွံတီၤ ဒီးပုၤတဆံခံတီၤသ့ၣ်တဖၣ်ဟဲက့ၤထီၣ်ကဒါက့ၤကိလၢတၢ်ဆၢကတီၢ်
ပုၤပုၤ full-time လၢအနီၢ်ကစၢ်သ့ၣ်န့ၣ်လီၤ.

ဖဲလၢတၢ်ယုၤတၢ်ဟ့ၣ်ကူၣ်/တၢ်တၢ်ပိၣ်သကိးတၢ်ဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့ၣ်က့ၤပံၤအလီၢ်ခံန့ၣ်, ပအိၣ်ဒီးတၢ်ဟ့ၣ်
လီၤဝဲဒၣ်တၢ်ခွဲးတၢ်ယၢ် ပုၤခွံတီၤကိဖိတဖၣ် (ဒီးအဝဲသ့ၣ်အဒိပုၤဝဲၣ်တဖၣ်) လၢကဟဲက့ၤထီၣ်ကဒါက့ၤကိ/မၤ
လိတၢ်လၢတၢ်ဆၢကတီၢ်ပုၤပုၤ full time စးထီၣ်ဝဲဒၣ်ဖဲလၢဖျၢၤအါရၢ ၂၂သီအနံၤန့ၣ်လီၤ. တီထီကိုတဖၣ်
ကဆၢလီၤအါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤဒီးတၢ်ဆဲးလီၤမံၤလံာ်အဒိဆူၣ်ဟံၣ်ဖိယိဖိတဖၣ်အဂီၢ်လၢတနံၤအံၤန့ၣ်လီၤ. ဝံသး
စူၤအိၣ်ခိးကွၢ်ဘၣ်နလီၤပရၢ email လၢတၢ်ဂ့ၢ်တၢ်ကျိၤအဝဲအံၤအဂီၢ်န့ၣ်တက့ၢ်.

တၢ်အိၣ်ဆူၣ်အိၣ်ချ့ၣ်က့ၤပံၤအလီၢ်ခံန့ၣ်, အိၣ်စ့ၢ်ကိးဒီးတၢ်ဟ့ၣ်ကူၣ်တၢ်လံာ်လၢ ပုၤ ၁၀တီၤ မ့တမ့ၢ် ၁၁တီၤကိဖိတဖၣ်လၢအ
မၤကွၢ်တၢ်လံာ်အသးဒီးအိၣ်ဒီး COVID-19 တၢ်ဆါအယၢ်စးထီၣ်လၢ လၢယနူၤအါရံၤ ၁သီ, ၂၀၂၁န့ၣ် (ဒီးဘျါ
က့ၤတၢ်လံာ်) ဟဲက့ၤထီၣ်ကဒါက့ၤကိ/မၤလိတၢ်လၢတၢ်ဆၢကတီၢ်ပုၤပုၤလၢအနီၢ်ကစၢ်သ့ၣ်န့ၣ်လီၤ. တၢ်အံၤ
ကမ့ၢ်ဝဲဒၣ်ပုၤကိဖိအဂၤ ၁၀၀ ယၢ်ယၢ်လၢကီၢ်ရၢၣ်ဟီၣ်ကဝီၤဒိတဘ့ၣ်အပူၤန့ၣ်လီၤ. တီထီကိုတဖၣ်ကဆဲးကျိး
ဆဲးကျါဒီးဟံၣ်ဖိယိဖိသ့ၣ်တဖၣ်န့ၣ်လၢခဲကၢ်တနံၤလၢအဘၣ်ယးဒီးတၢ်ခွဲးတၢ်ယၢ်အဝဲအံၤန့ၣ်လီၤ.

ဒ်အမ့ၢ်ဝဲဒၣ်တၢ်ဒုးသ့ၣ်နီၣ်ထီၣ်တခါအသိးလၢတီထီကိုပုၤတဆံခံတီၤသ့ၣ်တဖၣ်ယုၤထာဝဲဒၣ်လၢကဟဲက့ၤထီၣ်
ကဒါက့ၤကိလၢတၢ်ဆၢကတီၢ်ပုၤပုၤ full time လၢအနီၢ်ကစၢ်သ့ၣ်န့ၣ်စ့ၢ်ကိးန့ၣ်လီၤ. ပုၤတဆံခံတီၤသ့ၣ်တဖၣ်,
ဝံသးစူၤဆဲးကျိးဘၣ်ဒီးနတီထီကို ဖဲလၢနမ့ၢ်သးအိၣ်လၢနကဆိတလဲကဒါက့ၤလၢတၢ်ထီၣ်ကဒါက့ၤကိလၢတၢ်
ဆၢကတီၢ်ပုၤပုၤ full time မၤလိတၢ်လၢနီၢ်ကစၢ်အဂီၢ်န့ၣ်တက့ၢ်.

လၢဆၢကတီၢ်အဝဲအံၤန့ၣ်, ကိဖိကရူၢ်တဖၣ်လၢတၢ်ယၢ်ထီၣ်တၢ်လံာ်လၢတၢ်ဖိခိၣ်လၢအမ့ၢ်ပုၤခွံတီၤဒီးပုၤတဆံခံ
တီၤသ့ၣ်တဖၣ် အဝဲသ့ၣ်မ့ၢ်ယုၤထာ ဒီးအဲၣ်ဒီးထီၣ်ကိလၢ 3/2 တၢ်ရဲၣ်လီၤပာ်တၢ်ဆၢကတီၢ် မ့တမ့ၢ် မၤလိတၢ်လၢ
ဟံၣ် ၁၀၀မ့ၢ်ကယၢ်သ့ၣ်န့ၣ်စ့ၢ်ကိးန့ၣ်လီၤ.

တၢ်ဆၢကတီၢ်လၢတၢ်ပာ်ပနီၣ် ဘူးထီၣ်လၢကလၢာ်- ၂၀၂၁-၂၂ တၢ်မၤလိမၤဒီးစီၤစုၤ/
စၢၤစိတၢ် တၢ်ဆဲးလီၤမံၤ တၢ်ရဲၣ်တၢ်ကျိၤ

ဒ်အမ့ၢ်ဝဲဒၣ်တၢ်ဒုးသ့ၣ်နီၣ်ထီၣ်တခါအသိး တၢ်ဆဲးလီၤမံၤလၢ ၂၀၂၁-၂၂ကိတၢ်မၤလိနီၣ် တၢ်မၤလိမၤဒီးစီၤစုၤ/
စၢၤစိတၢ် တၢ်ရဲၣ်တၢ်ကျိၤအကတၢ်တသီမ့ၢ်ဝဲလဲလၢဖျၢၤအါရံၤ ၁၉သီအနံၤန့ၣ်လီၤ. နမ့ၢ်အဲၣ်ဒီးသ့ၣ်ညါအါ
ထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤလၢတၢ်ဆဲးလီၤမံၤအဂီၢ်န့ၣ် စံၢ်လီၤဖဲအဲကလံးကျိၣ် လံာ်မဲၣ်ဖျၢၣ်တၢ်ဘျးစအဖိခိၣ်သ့ၣ်န့ၣ်လီၤ.

[You can learn more about the program and register here.](#) နက္ခတ်ဂီၤမူအဝဲအံၤသ့ဝဲဒၣ်စ့ၣ်
ကိးန့ၣ်လီၤ [watch this video](#) လၢအဟံၣ်ဖျါ/စံးဆၢနတ်သံကွၢ်တဖၣ်လၢအဘၣ်ဃးဒီးတၢ်ရဲၣ်တၢ်ကျဲၤအံၤ
န့ၣ်လီၤ.

ပသ့ၣ်ညါန့ၣ်ပၢၤလၢတၢ်အဝဲအံၤ ကမ့ၢ်တၢ်ကိတၢ်ခဲလၢဟံၣ်ဖီယီၤတဖၣ် ကသ့ၣ်ညါဝဲဒၣ်လၢခဲကၢၢ် fall တၢ်ဆၢ
ကတီၢ်လၢကဟဲန့ၣ်ကမၤအသးဒ်လဲၣ်ဒီးအိၣ်ယုၣ်ဒီးတၢ်မၤအသးအကလုာ်ကလုာ်န့ၣ်လီၤ. ဒ်သိးပကဟံၣ်လီၤဒုး
အိၣ်ထီၣ်တၢ်မၤလိစီၤစုၤ/စၢၤစိတၢ်အတၢ်ရဲၣ်တၢ်ကျဲၤကလဲၤအသးဂ့ၤဂ့ၤဘၣ်ဘၣ်အဂီၢ် ပလိၣ်ဘၣ်တၢ်ခံကွၢ်စီၤ
ကွၢ် ကွီဖိအနီၣ်ဂံၢ်နီၣ်ဒုးလၢအကနုာ်လီၤပၣ်ယုၣ်မၤလိသကိးတၢ်လၢတတီၤဘၣ်တတီၤအပူၤကအိၣ်ထဲလဲၣ်လၢ
တၢ်န့ၣ်အယီၤပကဟံၣ်လီၤပုၤသိၣ်လိတၢ်ဖိတဖၣ်လၢအအိၣ်ဒီးအကံၢ်အစီ/ပုၤမၤတၢ်ဖိတဖၣ်လၢအဘၣ်တၢ်ဟ့ၣ်လီၤ
တၢ်အိၣ်တၢ်မၤလိလၢအပတီၢ်ထီၣ်လၢတၢ်သိၣ်လိ ဒ်ညီန့ၢ်တီၤကွီတီၤဒေးတဖၣ်အသိး ဆူတၢ်မၤလိမၤဒီးစီၤစုၤ/စၢၤစိ
တၢ်အတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. တၢ်ရဲၣ်လီၤကျဲၤလီၤဆိတၢ်အံၤန့ၣ် ဟ့ၣ်ပုၤအခွဲးလၢပကဟ့ၣ်လီၤ တၢ်မၤလိဆူသ
ရၣ်/သရၣ်မုၣ်တဖၣ်ဖဲလၢတၢ် spring ဒီး တၢ်ကိၢ်ခါအဆၢကတီၢ်, ဒီးက မၤစၢၤပုၤလၢတၢ်မၤစ့ၤလီၤ တၢ်ရဲၣ်တၢ်
ကျဲၤအတၢ်လၢာ်ဘူၣ်လၢာ်စ့ၤ ခီဖျါလၢတၢ်ဆိတလဲသရၣ်/သရၣ်မုၣ်လၢအအိၣ်ဟံၣ်တဖၣ် လၢကလူၤပိာ်ထွဲတၢ်ဆဲး
လီၤမံၤအနီၣ်ဂံၢ်အိၣ်ထဲလဲၣ် လိၣ်ဘၣ်သရၣ်ထဲလဲၣ်လၢကဘၣ်ယု/ကဘၣ်ငါသရၣ်လၢအသီတဖၣ်ဖဲလၢတၢ်ကိၢ်
ခါဘူးကလၢာ် လၢတၢ်မၤလိထဲတနံၣ်အတၢ်မၤလံာ်ဃံးဃာ်အဂီၢ်န့ၣ်လီၤ.

၂၀၂၁-၂၂ ကွီတၢ်မၤလိနံၣ် တၢ်မၤလိမၤဒီးစီၤစုၤ/စၢၤစိတၢ် တၢ်ရဲၣ်တၢ်ကျဲၤဘၣ်သ့ၣ်သ့ၣ်န့ၣ်ကကြၢၤဝဲဘၣ်ဝဲလၢ
ကွီဖိလၢတၢ်သမံသမိးဒီးပာ်ဂၢ်ပာ်ကျဲၤတၢ်လံအီၤလၢတၢ်ကူၣ်ဘၣ်ကူၣ်သ့လီၤဆိသ့ၣ်တဖၣ်အဂီၢ်. နမ့ၢ်အိၣ်ဒီး
သံကွၢ်သ့ၣ်တဖၣ်လၢအဘၣ်ဃးဒီးမ့ၢ်အဘၣ်လိာ် မ့တမ့ၢ်တဘၣ်လိာ်အသးလၢတၢ်ဟံၣ်လီၤတၢ်ရဲၣ်တၢ်ကျဲၤအဝဲအံၤ
လၢနဖိအဂီၢ်ဘၣ်န့ၣ်, ဝံသးစူၤဆဲးကျိးဘၣ်ဒီး Dr. Fundus ဖဲလိတဲစိနီၣ်ဂံၢ် 402-436-1919 မ့တမ့ၢ်လီၤပရၢ
ဖဲ jfundus@lps.org န့ၣ်တက့ၢ်. တၢ်အဝဲအံၤကစးထီၣ်အိၣ်ဒီး တၢ်တဲသကိးလၢအဘၣ်ဃးဒီး တၢ်ထံၣ်လိာ်/
တၢ်မၤတၢ်တုၤထီၣ်ထီၣ်ဘးလၢနဖိအတၢ်လိၣ်ဘၣ်တဖၣ် ဒ်ပကွၢ်ကဒါကွၢ်အဝဲသ့ၣ်နီၢ်တဂၤတၢ်မၤဘၣ်လိာ်ကွၢ်
တၢ်ကူၣ်ဘၣ်ကူၣ်သ့ တၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ.

တၢ်ဟ့ၣ်နီၤလီၤတၢ်အိၣ်တၢ်အိၣ်လၢပုၤမၤလိတၢ်ဖိလၢ Remote ၁၀၀ မျးကယၤတဖၣ်အဂီၢ်

LPS အံၤဟ့ၣ်လီၤဝဲဒၣ်တၢ်အိၣ်တၢ်အိၣ်လၢပုၤကိၣ်ဖိလၢအမၤလိတၢ်လၢ Remote တၢ်မၤလိမၤဒီးစီၤစၢၤစၢၤစၢၤ ၁၀၀ မျးကယၤပုၤမၤလိတၢ်ဖိသ့ၣ်တဖၣ်လၢအမၤလိတၢ်လၢကတီၤဆိကိၣ်-၁၂တီၤ လၢတနံၤအဂီၢ်လၢကယဲးဟံးန့ၢ် ဝဲဒၣ်တနံၤတဘျီဖဲ မ့ၢ်ဆၣ်/မ့ၢ်တနံၤ(ဝဲဒၣ်လၢနံၤသဘျီတဖၣ်န့ၣ်တၢ်တဟ့ၣ်လီၤတၢ်အိၣ်ဘၣ်)စးထီၣ်လၢဟါခီ ၅း၃၀န့ၣ်ရံၣ်- ၆း၃၀န့ၣ်ရံၣ် ဝဲလၢတၢ်ဟံးပနီၣ်တၢ်လီၤသၢတီၤန့ၣ်လီၤ.

ခါဆူမံၣ်ညါတဘျီ လၢတၢ်ဟ့ၣ်နီၤလီၤတၢ်အိၣ်တၢ်အိၣ်လၢပုၤမၤလိမၤဒီးစီၤစၢၤစၢၤစၢၤ တၢ် Remote ကိၣ်ဖိလၢအမၤ လိတၢ် ၁၀၀မျးကယၤပုၤပုၤသ့ၣ်တဖၣ်အဂီၢ်မ့ၢ်ဝဲဖဲ မ့ၢ်ယုၣ်/မ့ၢ်ခဲနံၤ, လၢဖုၤတြျီၤအါရံၤ ၁၆, ၂၀၂၁ နံၤန့ၣ်လီၤ.

[Go to our website for more information.](#)

၂၀၂၁-၂၂န့ၣ် တီၤဖိသ့ၣ် Kindergarten တၢ်ဆဲးလီၤမံၤအိၣ်ဝဲဒၣ်လံၣ်န့ၣ်လီၤ.

မ့ၢ်နဖိအိၣ်တၢ်ဂၤလၢကဘၣ်စးထီၣ်တီၤဖိသ့ၣ် kindergarten လၢခဲကၢၢ်ကိၣ်တၢ်မၤလိနံၣ်န့ၣ်ခါ. ခဲအံၤန့ၣ်လု ခၢၣ်ပဒိၣ်ကိၣ်တူၢ်လိာ် တီၤဖိသ့ၣ် kindergarten တၢ်ဆဲးလီၤမံၤလၢ ၂၀၂၁-၂၀၂၂ ကိၣ်တၢ်မၤလိနံၣ်န့ၣ်လီၤ. တၢ် ဆၢကတီၢ်အဆိကတၢ်တဘျီလၢဟံၣ်ဖိပီၤဖိတဖၣ်ကဆဲးလီၤန့ၢ်အဝဲသ့ၣ်အဖိအမံၤ အဝဲသ့ၣ်ကဒီးန့ၣ်ဘၣ်ကိၣ်တၢ် ဂ့ၢ်တၢ်ကျိၤလံာ်အုၣ်ကီၤလၢအရ့ၤဒိၣ်ဖဲလၢလါမးရှၢ ၃၁သီ, ၂၀၂၁န့ၣ်န့ၣ်လီၤ.

မိၢ်ပၢ်သ့ၣ်တဖၣ်လၢအဖိပုၤထီၣ်ယဲးနံၣ်တချုးဒီးလၢလါယုၤ ၃၁သီ, ၂၀၂၁န့ၣ် လဲၤန့ၣ်လီၤသ့ဝဲဖဲ [lps.org](#) ဒီး စံာ်လီၤဝဲတၢ်ပနီၣ်အလွဲၢ်ဂီၤ “Enroll Your Student” ဆဲးလီၤန့ၢ်န့ၣ်ကိၣ်ဖိအမံၤအတၢ်ပနီၣ် button အဖိ ခိၣ်န့ၣ်တက့ၢ်. နမ့ၢ်အဲၣ်ဒီးသ့ၣ်ညါအါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤလၢတၢ်ဆဲးလီၤမံၤအဂီၢ်စံာ်လီၤဝဲလံာ်တၢ်ဘျးစဲလံာ်မံၣ် ဖျၢၣ်လါအဲး အဲကလံးကျိၣ်အဖိခိၣ်န့ၣ်တက့ၢ်. [Here you will also find all the information necessary for registering](#), တၢ်လိၣ်ဘၣ်လံာ်တၢ်ကွဲးနီၣ်ကွဲးယါ/တၢ်မၤနီၣ်တဖၣ် ဒီးတၢ်စံးဆၢလၢတၢ်သံ ကွၢ်ညီၣ်န့ၢ်အီၤတဖၣ် တၢ်ထံၣ်န့ၢ်အီၤဝဲတၢ်ဘျးစဲအပူၤန့ၣ်လီၤ.

မိၢ်ပၢ်လၢအတအိၣ်ဒီးတၢ်န့ၢ်မၤန့ၢ်တၢ်ဆဲးလီၤမံၤလၢ online registration အိၣ်လဲအုၣ်ထီၣ်နဲးအပူၤတဖၣ်, မ့ၢ်တ မ့ၢ်အဲၣ်ဒီးဆဲးလီၤန့ၢ်အဝဲသ့ၣ်အဖိမံၤလၢအနီၢ်ကစၢ်န့ၣ်, ကဘၣ်ဆဲးကျိးဒီးအဝဲသ့ၣ်အတီၤဖုၣ်ကိၣ်လၢအဝဲ သ့ၣ် အိၣ်ဆိးတၢ်အလီၢ်ဟီၣ်ကဝီၤလၢအဆိအရ့ၤန့ၣ်လီၤ. တၢ်သံကွၢ်တဖၣ်လၢအဘၣ်ဃးဒီး kindergarten တီၤဖိသ့ၣ်တၢ်ဆဲးလီၤမံၤကဘၣ်တၢ်ပၢ်ဆုၢ်/နဲၣ်လီၤအီၤလၢနဖိအလီၢ်ကဝီၤကိၣ်လၢကလဲၤထီၣ်ဝဲတဖျၢၣ်န့ၣ်လီၤ.

၂၀၂၁ - ၂၂ ကတီအိကိုအင်္ဂါ တပ်တံထိုင်လံာ် ခဲအံအီးထိုင်ဝဲဒ်လံ

ပကတီအိကို တပ်ရဲတပ်ကျဲအံန့တပ်ဆီလီပာ်လီတုာ်လံအီလောတီဖုာ်ကိုတဘျူးဖျာၣ်လပကီၢ်ရှၢ်ဟီၣ်ကဝီကိုအပူၤန့ၣ်လီၤ. ဖိဒဲသုာ်တဖၣ်လအသးန့ၣ်အိၣ်အစ့ၤကတၢၢ် ၃န့ၣ် မ့တမ့ၢ် တချူးဒဲးလါလါယူၤလံ ၃၁ သီ, ၂၀၂၁န့ၣ် ဒီးပုၤဖိသုာ်တဖၣ်လ အသးန့ၣ်တပုၤထိုင်ဒဲးယံၢ်န့ၣ် ဖဲလါယူၤလံ ၃၁သီ, ၂၀၂၁န့ၣ်ဘၣ်န့ၣ်, အိၣ်ဒီးတံခွဲးတံၤယာ်လါအကြားဝဲဘၣ်ဝဲကပတံထိုင်ဝဲဒ်န့ၣ်လီၤ.

ဖဲလါအဆၢကတီခဲအံန့ၣ်ပတူၢ်လံာ်ဝဲဒ် ၂၀၂၁-၂၀၂၂ကိုတံၤမလိန့ၣ် ကတီအိကို အလံာ်ပတံထိုင်တဖၣ် ဒီးတံၤမနီၣ်မၤယါလါအလိၣ်ဝဲဒ်သ့ၣ်တဖၣ်လအ့ထၢၣ်နဲးအိၣ်လဲနဲ online, ဒီဖျီလါလီပရၢ email, fax

မ့တမ့ၢ် mail လံာ်ပရၢန့ၣ်လီၤ. နကဘၣ်မၤပုၤထိုင် ဒီးဆုၢထိုင်လံာ်ပတံထိုင်တဘျး ဒီးတံၤမနီၣ်မၤယါလါ တံၤလိၣ်ဘၣ်အီၤသ့ၣ်တဖၣ်ဒီဖျီလါန့ၣ်လါပဝဲၤဒီးလါနီၣ်ကစၢ်, ပဝဲၤဒီးအိၣ်သ့ၣ်လါသးဖဲ 300 S. 48th Street (enter door #2 ဟဲန့ၣ်လီၤဖဲတြၢနီၣ်ဂံၢ် ၂) န့ၣ်တက့ၢ်. ပဝဲၤဒီးအိၣ်တံၤဆၢကတီ/န့ၣ်ရံၣ်မ့ၢ်မ့ၢ်ဆၢ/မ့ၢ်တနံၤ တုၤလါ မ့ၢ်ဖိဖဲ/မ့ၢ်ယံၢ်န့ၣ် စးထိုင်လါဂီၤခီ စးဝဲန့ၣ်ရံၣ် တုၤလါဟါခီ ၄း၃၀န့ၣ်ရံၣ်န့ၣ်လီၤ. ဖဲအံအိၣ်ဒီးတံၤမၤအိၣ်/မၤထီထိုင်တံၤဆၢကတီၢ်အဖျါလါအဖိလံာ်အသိး-

- မ့ၢ်လ့ၢ်ခီ/မ့ၢ်လ့ၢ်နံၤ, လါမၢ်ရှး ၄သီ, စးထိုင်လါဂီၤခီ စးဝဲန့ၣ်ရံၣ် တုၤလါဟါခီ ၇းဝဲန့ၣ်ရံၣ်
- မ့ၢ်ဘူၣ်/မ့ၢ်ယုနံၤ, လါမၢ်ရှး ၂၀သီ, စးထိုင်လါဂီၤခီ ၉းဝဲန့ၣ်ရံၣ် တုၤဟါ ၁းဝဲန့ၣ်ရံၣ်

လါကဒီးန့ၣ်ဘၣ်အါထိုင်တံၤဂ့ၢ်တံၤကျိၤ ဒီးလါတံၤမၤန့ၢ် (ဒီလိး download)လံာ်ပတံထိုင်အင်္ဂါ, ဝဲသးစူၤလဲၤ န့ၣ်လီၤကျိၤဘၣ်ဖဲပပုၤယဲၤသန့-<https://home.lps.org/earlychildhood/preschool-application/>

တံၤဟဲက့ၢ်ကဒါက့ၢ်လါ တံၤလဲၤဟးဆူထံကီၢ်အဂါ

လ့ၢ်ခါပဒီၣ်ကိုအံၤလူၤပိာ်ထွဲဝဲဒ်လါတံၤဆၢကတီခဲအံတံၤလိၣ်ဘၣ်တဖၣ်, တံၤဟ့ၣ်ကူၣ်ဟ့ၣ်ဖးတဖၣ် ဒီးတံၤ န့ၣ်ကျဲတဖၣ်လါ CDC, နံၣ်တြၢစကၢ် တံၤအိၣ်ဆူၣ်အိၣ်ချူ ဝဲၤကျိၤ ဒီး Human Services (DHHS) ဒီးလ့ၢ် ခါၣ် လဲနဲခဲးစတၢ် ကီၢ်ရှၢ်ဟီၣ်ကဝီတံၤအိၣ်ဆူၣ်အိၣ်ချူဝဲၤကျိၤ Lincoln Lancaster County Health Department (LLCHD) လါအဘၣ်ထွဲဒီးတံၤဟး/တံၤလဲၤလါထံၤဂါကီၢ်ဂါအတံၤန့ၣ်ကျဲတဖၣ်န့ၣ်လီၤ. တံၤ လိၣ်ဘၣ်လါတံၤကွဲးရဲၣ်လီၤအီၤသ့ၣ်တဖၣ်, တံၤဟ့ၣ်ကူၣ်ဟ့ၣ်ဖး ဒီးတံၤန့ၣ်ကျဲတဖၣ်ဘၣ်တံၤထိုင်န့ၢ်အီၤသ့ဝဲလါ တံၤဘျးစဲတဖၣ်လါအအိၣ်ကွဲးရဲၣ်လီၤအသးလါတံၤဖိလံာ်အံၤန့ၣ်လီၤ-

- CDC - <https://www.cdc.gov/coronavirus/2019-ncov/travelers/testing-air-travel.html>
- DHHS - <http://dhhs.ne.gov/Pages/COVID-19-Traveler-Recommendations.aspx>
- LLCHD - <https://www.lincoln.ne.gov/City/Departments/Health-Department>

CDC, DHHS, LLCHD နှင့် လူ့စာနာပုဂ္ဂိုလ်ကို LPS တပ်လှည့်တပ်တဖန်

ပျားတဂူစုစုလူအစားထိုင်လက်ကိုင်အချာ/လူအစုစုလက်ကိုင်စာဖိုင်အချာ (ခီဖျိုလူသိလှုပ်, ကဘီယူ, ချုံ/ကဘီ မှတဖန်လှုပ်မှုအူ) သွန်တဖန်နှင့်တပ်လှည့်တပ်စုလူကဘန်အိန်လူဟံ နှင့် နှိန်ကစာ-တပ်အိန်ယံ တပ်လှည့်လီဆီသးခီဖျိုလူတပ်ဆီရလီသးအယိ လူဂုသီအတီပူဖဲလူဟးဆူထံဂက်ဂါဝံအလီခံနှင့်လီ.

- တပ်ဟဲက့ကဒါက့ဖဲလူတပ်လဲဟးဆူထံဂက်ဂါဝံနှင့်ကလိန်ဘန်လဲမကွါအသးလူ ၃-၅သီဖဲလူဟးခီးဟဲက့တုအလီခံ နှိန်ကဘန်အိန်လူဟံ နှိန်ဘန်အိန်လီဆီ/အိန်ယံခီးပျားတဂူစုစုလူတပ်ဆီသုတဘန်ကူတဂုလူ ဂုသီဖဲလူ ဟးခီးဟဲက့ဝံအလီခံနှင့်လီ. (နမကွါနသးတပ်ဆူတပ်ဆီအယိမုတ်အိန်ဒုလဲ, ဘန်အိန်လူဟံ နှိန် self-quarantine နှိန်ကစာတပ်လှည့်လီဆီပျားတဂူစုစုလူတပ်ဆီလူ ဂုသီပဲ့ပဲ့).
- မကွါတပ်ဆီခီးတပ်ဆီအယိမုတ်အိန်နှင့်, ပျားတဂူစုစုလှည့်တပ်စုလူကဘန်အိန်လီဆီ/အိန်လီဖးအဲသုန်အနီကစာအသးခီးပျားတဂူစုစုလူတပ်ဆီသုတဘန်ကူဘန်ကတဂုအဂီနှင့်လီ. (ဒ်သီးပျားတဂူစုစုလူသုတဘန်အိန်ဘန်တပ်ဆီတဂုအဂီနှင့်လီ).
- ပျားတဂူစုစုမုတ်မကွါအသးဖဲလူအဲသုန်ဟဲက့ကဒါက့လူတပ်လဲဟးဆူထံဂက်ဂါဝံအလီခံဘန်နှင့်, အဲသုန်ကဘန်အိန်လူဟံ နှိန်အိန်လီဆီဒ်သီးတပ်ဆီသုတဘန်ကူဘန်ကအဂီလူ ၁၀ သီအတီပူဖဲလူအစားလူထံဂက်ဂါဝံအလီခံဟဲက့တုဆူကီအဲရကူအပူဝံအလီခံနှင့်လီ.

တပ်ဆီထွဲမလူလူဟံဖိဖိတဖန်အဂီ

ပသုန်ညါလူတန်ညါအံနှင့်တလီကံခီးနံလူအဂါသုန်တဖန်နှင့်ဘန်. တပ်အဲအံမုတ်အရုဒ်မးလူ ပကသုန်ညါလူအိန်ခီးပျားတဂူစုစုလူအမလူပျားတဂူစုစုလူ မှတဖန်ဟံဖိဖိအကျါတဂူစုစုကွါဆန်မဲခီးတပ်ကီတဲ/တပ်ဆီသနဲ. ဖဲအံနှင့်ပအိန်ခီးတပ်ဟံလီမလူတပ်အလီတနီလူနကဆဲးကျိးတဘျီဂုတဘျီဂုလူမုတ်ဆီ မှတဖန် မုတ်နီ, လူတန်အပူတနီဂုတနီဂု/တသီဂုတသီဂုသုဝဲ-

- CenterPointe Helpline (Lincoln): 402-475-6695; ပုသေးစဉ် Youth နှင့် Family တံခွန် ဖိလီဖိုင်အင်္ဂါတံခွန်ဟုတ်လီမိတက် လီထဲစီနိုက်ဂ် 402-475-5161 ext. 547; email လီပရီ youthandfamily@centerpointe.org; လဲထံလိုင်သးလါနီကစာလါတံခွန်မိတက် အင်္ဂါ လဲထဲ 1000 S. 13th Street.
- Bryan Health: bryanhealth.com - search Counseling
- Nebraska Family နံနံကြံကတံခွန်ဟုတ်ဖိလီဖိုင် Helpline: 1-888-866-8660
- National Suicide Prevention Lifeline: 1-800-273-8255
- [Your Life Your Voice](#) (Boys Town) 1-800-448-3000 မှတမ့ နီလီ/ကွဲးလီလံ တံခွန် လှ် VOICE ဆူ 20121 (တံခွန်ဟံးနီအပူ text charges from your phone carrier may apply)
- လှ်ခါပုသေးစီလီလီကွီ Lincoln Police Department: ဂ်ဂီအူအင်္ဂါကိး 911; မှတမ့ဂ်ဂီအူကိး 402-441-6000
- MyLink အံမ့ပုသေးစီလီလီလဲသန့ (<https://mylnk.app>) နီလီထဲစီလါပုသေးစီလီလီလဲသန့ mobile app (လါ Apple နှင့် Android - search လှ် MyLink) လါအအိုင်ဒီတံခွန်တံခွန်ကျီလါအဘဉ်သးဒီးပု တဝါတံခွန်ဟုတ်လီမိတက်ဟုတ်ဖိလီဖိုင်. တံခွန်အဲအံန့ downloaded ဒီးလီလီအီသုလါ အအိုင်ဒီအု ထာဉ်နဲး wi-fi environment ဒီးနုသုတံခွန်အဲအံသုဝဲဒ်ဖဲလါ wi-fi မှတအိုင်အဆါကတီသုဝဲ န့လီ. ဘဉ်ဆဉ်ဖဲန့ downloaded ဒီးလီအဆါကတီကဘဉ်အိုင်ဒီအုထာဉ်နဲး wi-fi န့လီ. ဘဉ်တံခွန်ဟုတ်လီပုသေးစီလီလီကွီထံတံခွန်ဟုတ်လီ Arabic, Somali, Spanish, နှင့် Vietnamese.
- Mental Health ဘဉ်သးဒီးသးအတံခွန်ဆိကမိဉ် တံခွန်အိုင်ဆိုင်အိုင်ချ. 101 ဘဉ်တံခွန်ဒီယံတံခွန်ဂီမုတံခွန် ဂ်ဂီကျီခီဖျီလါ Blue Valley Behavioral Health - နုလီလီကွီတံခွန်ဂီမု/တံခွန်တံခွန်ကျီလဲသုဝဲဒ် ဖဲအံ [clicking this link](#).

အိုင်ဒီတံခွန်တံခွန်ကျီလါအဂုဒီဉ်မးလါအုထာဉ်နဲး online အိုင်လဲအပူန့လီ. နီနုယုထံဉ်န့တံခွန်ခိုင်တီတ ဖဉ်လါန့အဲဒီးဖး/နသးဖဲ, သုဉ်နီဉ်ထိုင်ဒီးကွီထံဆိကမိဉ်တံခွန် ဒီးမလီလီတံခွန်လါန့ဒီးန့တံခွန်တံခွန်ကျီလါအ လီလီလဲသး ဒီးန့န့တံခွန်တံခွန်ကျီလဲသု/ကဲဘျူးကဲဖိုင်လါန့ဂီန့တံခွန်.